



DENMARK



Responsible Business Fund (RBF)

Prepared by
RBF Team

RBF (Responsible Business Fund) ဆိုသည်မှာ...

RBF ဆိုသည်မှာ မြန်မာနိုင်ငံအား အကူအညီပေးနေသော အစီအစဉ်တစ်ခုဖြစ်ပြီး Danish Development Assistance အတွင်းတွင် ပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

၃ နှစ်တာအတွင်း RBF မှ မြန်မာနိုင်ငံအား Challenge Fund မှ တဆင့် ကူညီပေးနိုင်သည့် ငွေပမာဏမှာ မြန်မာငွေသိန်းပေါင်း ၁ သိန်း ၂ သောင်း ၅ ထောင် ရှိပါသည်။ RBF မှ ပြုလုပ်သည့် Challenge Fund မှ ကုန်ကျငွေ၏ တစ်စိတ်တစ်ပိုင်း ကူညီခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ လုပ်ငန်းများအတွက် တာဝန်သိအပြုအမူများ နှင့် ပြိုင်ဆိုင်မှုများ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ သို့သော် RBF အနေဖြင့် အောက်ဖော်ပြပါ ကဏ္ဍ ၃ ခု အတွင်းရှိ အပိုင်း ၇ ပိုင်း နှင့် ချိတ်ဆက်၍ ယှဉ်ပြိုင်ရပါမည်။



WHY SMALL AND MEDIUM ENTERPRISES? (SMEs)

70% of population income is from SMEs.

SMEs contribute 30-53% of GDP in ASEAN member states.

The country develops only when SMEs develop.

Approximately, 120,000 SMEs in Myanmar

50-95% of employment are coming from SMEs.

SME here means employing either 600 or less permanent staff or has less than 1 billion kyat in paid-up capital

What are SME challenges nowadays?

Main Obstacles to be developed by SMEs

- Lack of skilled workers
- High labor turnover
- Political instability
- Prices of raw materials
- Under performance banking structure
- Lack of supervisory and management skills

Objective of RBF

To increase the productivity and thus competitiveness of SMEs
and
to increase their compliance with basic principles of responsible business
behavior


ကဏ္ဍ-၁ (အပိုင်း ၁, ၂, ၃)

ထောက်ပံ့မည့် ငွေကြေး (ရွေးချယ်ခံရသော လုပ်ငန်းများ၏ ပရောဂျက် ကုန်ကျငွေ ၆၅ ရာခိုင်နှုန်းအထိ - မြန်မာငွေ သိန်း ၈၀၀ အထိ ကဏ္ဍ ၁ အပိုင်း ၁, ၂, ၃ အတွက် ထောက်ပံ့ပေးသွားမည်)

၁။ စွမ်းအင်အလေအလွင့် လျော့နည်းခြင်း

၂။ ရေအရင်းအမြစ် အသုံးချမှု

၃။ စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး အသုံးချမှု



ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် လိုအပ်နိုင်သော စွမ်းအင်အလေအလွင့် လျော့နည်းခြင်းအား ကူညီဆောင်ရွက်ပေးနိုင်သော (Biomass Boiler များ၊ အပူပေးစက်များ၊ လေဝင်လေထွက်ကောင်းမွန်စေသော စက်များ နှင့် အအေးပေးစက်များ၊ ဆိုက်နေရာမှ ဆိုလာစနစ်များ/PV၊ LED အလင်းစနစ်များ) စသဖြင့်

ဥပမာအားဖြင့် အဝတ်လျှော်စက်နှင့် ပန်းကန်ဆေးစက် အစရှိသော ရေအရင်းအမြစ်ကို အကျိုးရှိစွာ အသုံးပြုပေးနိုင်သော စက်များ၊ စက်ပစ္စည်းများ အထူးသဖြင့် ရေကို နည်းနိုင်သမျှ နည်းအောင် အသုံးပြုပြီး အလုပ်ကို ပြီးမြောက်အောင်မြင်စေနိုင်သော စက်ပစ္စည်းများသည်လည်း ရေအရင်းအမြစ် အသုံးချမှု အပိုင်းတွေပါဝင်သည် (ဥပမာအားဖြင့် ရေကို အကျိုးရှိစွာ အသုံးပြုပေးသော ရေပိုက်ခေါင်းများ၊ ဘုံဘိုင်ခေါင်းများနှင့် အိမ်သာများ၊ စသဖြင့်) ရေဆိုးရေညစ်များအား ကိုင်တွယ်ခြင်း၊ အိုင်းယန်းများအား အလ်အလှယ် ပြုလုပ်ခြင်း၊ ဓာတုပစ္စည်းနှင့် ကိရိယာများ၊

ဥပမာအားဖြင့် Biomass အညစ်အကြေးများကို စွမ်းအင်အဖြစ် ပြောင်းလဲခြင်း၊ ဇီဝ အစိုင်အခဲများ၊ စွန့်ပစ် ပစ္စည်းများ၊ ဖိုမြေ ပြန်လည် သုံးစွဲခြင်း၊ အရင်းအမြစ်များ ပြန်လည် အသုံးပြုခြင်း၊ အရင်းအမြစ်သုံးစွဲမှု လျော့ချခြင်း၊ အညစ်အကြေးများအား ကာကွယ်ခြင်း၊ စွန့်ပစ်ပစ္စည်း သို့မဟုတ် အညစ်အကြေးမှ စွမ်းအင် သို့မဟုတ် ရောင်းကုန်တခု ပြန်လည်ထုတ်ယူခြင်း အစရှိသဖြင့်

ကဏ္ဍ-၂ (အပိုင်း ၄၊ ၅)

ထောက်ပံ့မည့် ငွေကြေး (ရွေးချယ်ခံရသော လုပ်ငန်းများ၏ ပရောဂျက် ကုန်ကျငွေ ၈၀ ရာခိုင်နှုန်းအထိ - မြန်မာငွေ သိန်း ၄၀၀ အထိ ကဏ္ဍ ၂ အပိုင်း ၄၊ ၅ အတွက် ထောက်ပံ့ပေးသွားမည်)

၄။ ကျန်းမာရေးနှင့်လုံခြုံရေး လုပ်ငန်းစဉ်များ



ဥပမာအားဖြင့် လေဝင်လေထွက် ကောင်းမွန်စေခြင်း၊ LED အလင်းရောင်စနစ်၊ OSH နှင့်ပတ်သက်သော လေ့ကျင့်သင်ကြားပေးမှုများ၊ မီးဘေးလုံခြုံမှု၊ သန့်ရှင်းသောနေရာများ တိုးတက်လာစေမှု အစရှိသဖြင့်

၅။ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး



ဥပမာအားဖြင့် သစ်သီးများအား ဆိုလာစနစ်ဖြင့် အခြောက်ခံခြင်း၊ သန့်ရှင်းစင်ကျယ်မှုနှင့် ပက်သက်ပြီး သတိပြုချက်များ ထုတ်ပေးခြင်း၊ နှင့် ဖန်တီးမှု လေ့ကျင့်ပေးမှုများ၊ အစားအစာ ကိုင်တွယ်ခြင်းနှင့် သိုလှောင်မှုများအတွက် တိုးတက်မှုများ

ကဏ္ဍ-၃ (အပိုင်း ၆၊၇)

ထောက်ပံ့မည့် ငွေကြေး (ရွေးချယ်ခံရသော လုပ်ငန်းများ၏ ပရောဂျက် ကုန်ကျငွေ ၈၀ ရာခိုင်နှုန်းအထိ -
မြန်မာငွေ သိန်း ၄၀၀ အထိ ကဏ္ဍ ၃ အပိုင်း ၆၊ ၇ အတွက် ထောက်ပံ့ပေးသွားမည်)

၆။ ကြီးကြပ်ခြင်းနှင့်ကွပ်ကဲခြင်း နည်းပညာများ



ဥပမာအားဖြင့်
မိမိလုပ်ငန်းအတွင်း ကြီးကြပ်ခြင်းနှင့်
ကွပ်ကဲခြင်းများနှင့် ပတ်သက်၍
တိုးတက်စေနိုင်သည့် သင်တန်းများကို
ကုမ္ပဏီဝန်ထမ်းများအား
တက်ရောက်စေခြင်း


၇။ လက်တွေ့နှင့် ပညာရပ်ဆိုင်ရာ နည်းပညာများ



ဥပမာအားဖြင့်
မိမိ ကုမ္ပဏီအတွင်း လက်တွေ့နှင့် ပညာရပ်ဆိုင်ရာ
နည်းပညာသင်တန်းများကို မိမိဝန်ထမ်းများအား
တက်ရောက်စေခြင်း သို့မဟုတ် ပညာရှင်များအား
လုပ်ငန်းအတွင်း ဖိတ်ကြား၍ လုပ်ငန်းတိုးတက်စေရန်
ဆောင်ရွက်ခြင်း

RBF-Challenge Fund Program

အားဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် သိရှိရမည့် အချက်များ



Responsible Business Fund ကို လာရောက်လျှောက်ထားသော ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများ အနေဖြင့်

- ▶ ဝင်ရောက်ယှဉ်ပြိုင်သည့် ပရောဂျက်မှန်သမျှသည် အထက်ပါ ဖော်ပြထားသည့် အပိုင်း ၇ ပိုင်းနှင့် ဆက်နွယ်မှုရှိရပါမည်။
- ▶ ဝင်ရောက်ယှဉ်ပြိုင်သည့် ပရောဂျက်များသည် နည်းပညာပိုင်းဆိုင်ရာအား ဖြင့်သော်လည်းကောင်း စွမ်းရည်မြှင့်တင်ရေးအားဖြင့် သော်လည်းကောင်း မိမိ ပြိုင်ဘက် လုပ်ငန်းများမှ ဒေသအတွင်း သို့မဟုတ် နိုင်ငံအတွင်း ဆောင်ရွက်ထားခြင်း မရှိလျှင် ပိုမိုကောင်းမွန်သည်။
- ▶ ပါဝင်ယှဉ်ပြိုင်သည့် လုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းတွင် စီးပွားရေး လုပ်ငန်းအနေဖြင့် မှတ်ပုံတင်ထားခြင်း ရှိရမည်။ ထို့အတူ လုပ်ငန်းများအနေဖြင့် အမြဲတမ်း ဝန်ထမ်းဦးရေ ၆၀၀ ထက် မများသောအရေအတွက် သို့မဟုတ် ထည့်ဝင်ရင်းနှီးငွေ မြန်မာကျပ်ငွေ သိန်း ၁ သောင်း ထက်မများသော ငွေကြေးဖြင့် လုပ်ကိုင်နေသော လုပ်ငန်းဖြစ်ရပါမည်။
- ▶ ပါဝင်ယှဉ်ပြိုင်သော လုပ်ငန်းအနေဖြင့် အနည်းဆုံး နှစ်နှစ်တာ လည်ပတ်ပြီးသော လုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး ယခင်နှစ်၏ ငွေစာရင်းအား ပြင်ပစာရင်းစစ်ဖြင့် စစ်ဆေးထားကြောင်း ပြသနိုင်ရမည်ဖြစ်ပါသည်။
- ▶ ပါဝင်ယှဉ်ပြိုင်သော လုပ်ငန်းအနေဖြင့် အောက်ဖော်ပြပါနယ်ပယ်များတွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းမျိုးမဖြစ်ရပါ။ (အရက်၊ ဆေးလိပ်၊ ဘီယာ၊ လောင်းကစား၊ လက်နက်၊ နိုင်ငံတကာမှ တားမြစ်ထားသော လုပ်ငန်းများ)

RBF ၏ Challenge Fund မှ တဆင့် ရရှိနိုင်သော အကူအညီများ



- ▶ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ (သို့) အဖွဲ့အစည်းများ၏ သင်တန်းများ
- ▶ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ (သို့) အဖွဲ့အစည်းများမှ လုပ်ငန်းများထံသို့ အချိန်ပိုင်း လာရောက်ဆောင်ရွက်ပေးသော နည်းပညာပိုင်းဆိုင်ရာ အကူအညီများ
- ▶ RBF မှ ဖော်ပြထားသည့် အပိုင်း ၇ ပိုင်းနှင့် ဆက်စပ်သည့် ပစ္စည်းကိရိယာများ/စက်အစိတ်အပိုင်းများ/အကူစနစ်များနှင့် အသေးအဖွဲ့ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ်များ (တချို့ကိစ္စများတွင် အထောက်အပံ့ ပစ္စည်းကိရိယာများ/ စက်အစိတ်အပိုင်းများသည် SME များအတွက် ကုန်ထုတ်လုပ်နိုင်စွမ်း အကျိုးကျေးဇူးများ ရရှိခဲ့ပါလျှင် ထို အထောက်အပံ့ပစ္စည်းကိရိယာများ၏ ကုန်ကျငွေမှ တစ်စိတ်တစ်ပိုင်း နုတ်ယူရပါမည်။)
- ▶ RBF မှ ပြဌာန်းထားသော အပိုင်း ၇ ပိုင်းနှင့် သက်ဆိုင်နေသော အသုံးစရိတ်များ ဥပမာအားဖြင့် ယှဉ်ပြိုင်သည့် ပရောဂျက်နှင့် တိုက်ရိုက်ပတ်သက်၍ လမ်းခရီးစရိတ်များ

RBF ၏ Challenge Fund မှ တဆင့် မရ ရှိနိုင်သော အကူအညီများ



- ▶ SME ၏ ပုံမှန် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ
- ▶ RBF မှ ထောက်ပံ့ပေးထားသော ပရောဂျက်အား စီမံခန့်ခွဲမှုများ လုပ်ဆောင်နေသော ဝန်ထမ်းများ၏ ကုန်ကျစရိတ်များ
- ▶ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် တောင်းခံသည့် အထောက်အပံ့သည် အခြားတစ်စုံတစ်ရာအတွက် အသုံးပြုနိုင်သော အထောက်အပံ့များ (ဥပမာ ဖော်တော်ယဉ်)
- ▶ ဆောက်လုပ်ရေး ကုန်ကျစရိတ်များ



RBF မှ အကဲဖြတ်မည့် အချက်အလက်များ

နံပါတ်	အချက်အလက်များ	အကဲဖြတ်မှု နမူနာပုံစံ	ရာခိုင်နှုန်း
၁။	မြန်မာနိုင်ငံ/ပြည်နယ်/တိုင်း/ဒေသကြီး/မြို့နယ် အတွင်းမှ လုပ်ငန်းများအနေဖြင့် အတုယူနိုင်သော စံနမူနာ	မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ လုပ်ငန်းများမှ အတုယူနိုင်သော စံနမူနာ ပရောဂျက်	၄၅ ရာခိုင်နှုန်း
၂။	ရင်းနှီးမြုပ်နှံမှု၏ အရင်းကျေကာလအား တိုင်းတာခြင်း	ဝင်ရောက်ယှဉ်ပြိုင်သည့် ပရောဂျက်မှ အရင်းကျေကာလ ကြာမြင့်ခြင်း အရင်းကျေရန် အခက်အခဲရှိခြင်း	၃၀ ရာခိုင်နှုန်း
၃။	ဝန်ဆောင်မှု ပံ့ပိုးပေးမည့်သူ / ပစ္စည်းကိရိယာထောက်ပံ့ပေးမည့် ကုမ္ပဏီများ၏ လုပ်ခဲ့ဖူးသည့် မှတ်တမ်းများ။	ဝန်ဆောင်မှု ပံ့ပိုးပေးမည့်သူ/ ပစ္စည်းကိရိယာထောက်ပံ့ပေးမည့် ကုမ္ပဏီများ၏ အောင်မြင်ခဲ့ဖူးသည့် မှတ်တမ်းများ၊ လုပ်ကိုင်ဖူးသည့် မှတ်တမ်းများ။	၁၅ ရာခိုင်နှုန်း
၄။	ပတ်ဝန်းကျင်ဒေသခံများ ဝန်ထမ်းများနှင့် သဘာဝတရားများအတွက် ရရှိနိုင်သည့် အကျိုးကျေးဇူးများ	SME လုပ်ငန်း၏ ကုန်ကျစရိတ်/အကျိုးအမြတ်တို့ကို ကျော်လွန်၍ အကျိုးအမြတ် ပိုမိုရရှိစေရန် အလားအလာကောင်းသော စီမံကိန်းများ	၁၀ ရာခိုင်နှုန်း
			၁၀၀ ရာခိုင်နှုန်း

RBF ထောက်ပံ့ကြေးများအတွက် လုပ်ငန်းစဉ် (အဆိုပြုလွှာ အဆင့်)



RBF အထောက်အပံ့ကြေးအတွက် လုပ်ငန်းစဉ်များ (အဆိုပြုလွှာအဆင့် အပြည့်အစုံ)



နောက်ဆုံးအဆိုပြုလွှာအား
ဝန်ဆောင်မှုပေးမည့် ပုဂ္ဂိုလ်နှင့်
အပြီးရေးဆွဲခြင်း

ဇွန်လ ၂၆ရက်နေ့မှ ဇူလိုင် ၂၆ရက်နေ့၊ ၂၀၁၈

RBF ၏ ဘုတ်အဖွဲ့မှ စကားတင်ရွေးချယ်ခြင်း

ဇူလိုင် ၂၇ ရက်နေ့မှ စက်တင်ဘာ ၈ရက်နေ့၊ ၂၀၁၈

အထောက်အပံ့ သဘောတူညီမှု၊
အကောင်အထည်ဖော်ခြင်း နှင့်
အချက်အလက်များအား
ပြန်လည်ပေးပို့ခြင်း။

စက်တင်ဘာ ၁၀ ရက်နေ့၊ ၂၀၁၈ နောက်ပိုင်း

ဝန်ဆောင်မှုပေးမည့်ပုဂ္ဂိုလ် (သို့) ကုမ္ပဏီ၏ အခန်းကဏ္ဍ

- ▶ RBF ၏ အပိုင်း ၇ ပိုင်းနှင့် သက်ဆိုင်သော ပရောဂျက် အိုင်ဒီယာများအား လုပ်ငန်းများကိုယ်စား လျှောက်ထားနိုင်ရန် ပထမအဆိုပြုလွှာနှင့် နောက်ဆုံး အဆိုပြုလွှာရေးသား ရပါမည်။
- ▶ စီမံခန့်ခွဲမှုများအရ လက်ရှိအခြေအနေကို စာရင်းပြုစုရန် အကဲဖြတ်မှုများလိုအပ်ပြီး RBF ၏ အပိုင်း ၇ ပိုင်းတွင် ရင်းနှီးမြုပ်နှံခြင်းများကို လုပ်ခြင်းဖြင့် ရရှိလာမည့် လိုအပ်သော ရလဒ်များကို စာရင်းပြုစုရန် လိုအပ်ပါသည်။
- ▶ ရင်းနှီးမြုပ်နှံမှု/ ကုန်ကျစရိတ်ခန့်မှန်းခြေ၊ ရရှိနိုင်သော ငွေကြေး တွက်ချက်မှု၊ ရင်းနှီးမြုပ်နှံမှု အရင်းကျေ အချိန်ကာလတို့ပါဝင်သည့် အချက်အလက်များအား စာရင်းပြုစု၍ အဆိုပြုလွှာ နှစ်ခုတွင် စာရင်းပြုစုရပါမည်။
- ▶ လိုအပ်ပါက ပရောဂျက် အိုင်ဒီယာ အား RBF နှင့် SME တို့ကို ချိတ်ဆက်နိုင်ရန် အခြားသော ဝန်ဆောင်မှုပေးသည့်သူများကို ချိတ်ဆက်ပေးရပါမည်။
- ▶ အရည်အသွေးကောင်းမွန်သော ပရောဂျက် အိုင်ဒီယာ လျှောက်လွှာများဖြစ်လာစေရန် ဝန်ဆောင်မှုပေးသည့် ပုဂ္ဂိုလ် အနေဖြင့် ပရောဂျက်၏ အသေးစိတ်အချက်အလက်များဖြစ်သော လုပ်ငန်းအချိန်ဇယား၊ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်တို့အပြင် အခြား လိုအပ်သော အချက်အလက်များအား ထည့်သွင်း ဖော်ပြရပါမည်။
- ▶ ပရောဂျက်သည် နိုင်သွားခဲ့ပါက ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီမှ ရေးသားထားသော အဆိုပြုလွှာတွင် ပါဝင်သည့် အချက်အလက်များအတိုင်း လုပ်ငန်းဆောင်တာများအား အနိုင်ရရှိသည့် လုပ်ငန်းအနေဖြင့် ဆောင်ရွက်နိုင်ရပါမည်။

ထောက်ပံ့ပေးခံရသော SMEs များထံမှ RBF ၏ မျှော်လင့်ချက်များ

- အထောက်အပံ့တူညီမှု လက်မှတ်ထိုးပြီးစီးသည့် နေ့မှ စ၍ ၁ လ အတွင်း လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရပါမည်။
- လုပ်ငန်းစဉ်အကောင်အထည်ဖော်ခြင်းကာလသည် အများဆုံး ၁ နှစ်အတွင်း ပြီးဆုံးရပါမည်။
- RBF ၏ ကူညီမှုသည် SMEs ၏ ထုတ်လုပ်မှုစွမ်းအားကို ပစ်မှတ်ထားခြင်း မဟုတ်သောကြောင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်စေနိုင်သည့် ကိစ္စများတွင် စက်ပစ္စည်းများ/ကိရိယာများ၏ ကုန်ကျစရိတ်မှ ရာခိုင်နှုန်းတခုအား နုတ်ယူ၍ ကျန်ရှိသော ရင်းနှီးမြုပ်နှံမှုအား သတ်မှတ်ထားသော ရာခိုင်နှုန်းအတိုင်း ကူညီသွားမည် ဖြစ်ပါသည်။
- RBF ကို အချိန်တိကျစွာ အစီရင်ခံစာတင်ပေးရန်နှင့် ပရောဂျက်ပြီးဆုံးကြောင်း အစီရင်ခံစာ လိုပါသည်။
- စံနမူနာယူနိုင်သော စီးပွားရေး လုပ်ဆောင်ချက်များအား အများပြည်သူအား ချပြပေးရန်နှင့် စိတ်ပါဝင်စား၍ လေ့လာချင်သော လုပ်ငန်းများအား လေ့လာခွင့်ပေးရန် လိုအပ်ပါသည်။
- အခြားသော စီးပွားရေးများအား အတွေ့အကြုံများကို ပရောဂျက် လုပ်နေစဉ်နှင့် ပရောဂျက် ပြီးဆုံးသည့် အခါတွင် ဝေမျှပေးရန်
- ပရောဂျက်ပြီးသွားသည့်အခါတွင် အပြီးသတ် စစ်ဆေးမှုကို ခွင့်ပြုပေးရန်နှင့် သင်ခန်းစာများကို စာရင်းလုပ်ထားရန်။
- Window 3 တွင် - လေ့ကျင့်မှုများသည် ၆ လတာကာလအတွင်း ၄ ပတ်ထက် မကျော်လွန်စေရန်
 - ထောက်ပံ့ပေးခံရသော လုပ်ငန်းများသည် ဝန်ထမ်း ၂၀ အနည်းဆုံးရှိရမည်ဖြစ်ပြီး စီမံခန့်ခွဲမှု ဖွဲ့စည်းတည်ဆောက်ပုံ ရှိစေရန်

RBF ၏ ထောက်ပံ့ကြေးအနိုင်ရရှိသူများထံမှ ဘဏ္ဍာရေးနှင့်ဆိုင်သော မျှော်လင့်ချက်များ

- ▶ လုပ်ငန်းများထံမှ ထည့်သွင်းရင်းနှီးရမည့် ငွေပမာဏ ရာခိုင်နှုန်းအတိုင်း ထည့်သွင်းရင်းနှီးနိုင်ရပါမည်။
- ▶ ကြိုတင်ငွေပေးချေရန် လိုအပ်သည့် စက်ပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများအား ကြိုတင်ငွေပေးချေနိုင်ရပါမည်။
- ▶ ပရောဂျက်နှင့် ဆက်နွယ်နေသော အဆောက်အဦများ တည်ဆောက်ရန် လိုအပ်ပါက တည်ဆောက်ရန် ရင်းနှီး မြှုပ်နှံနိုင်ရပါမည်။
- ▶ RBF သည် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီ/ပစ္စည်းထောက်ပံ့ပေးမည့်သူများအား ပရောဂျက် အကောင်အထည်ဖော်ပြီးသည့် အခါတွင် တိုက်ရိုက် ထောက်ပံ့ကြေးငွေပေးမည်ဖြစ်သည်။



RBF ပရောဂျက်အကောင်အထည်ဖော်ရန် အတွက် နည်းပညာဆိုင်ရာ ပြင်ဆင်မှု?





Thank
you



Please contact us for more clarification



Our Office at

Responsible Business Fund (RBF) Myanmar

Building(194), Room(101), 1st floor, Thu Kha Condo

Thu kha St,(8)ward, Hlaing Tsp, Yangon

Contact: 09424323868

E-mail: info@rbfmyanmar.com

Amarnath Reddy, Fund Manager

- E-mail: reddy@rbfmyanmar.com ; Phone: 09978970640

Wint Khine, M&E Expert

- E-mail: wkhine@rbfmyanmar.com; Phone: 09252306079

Thar Lin Htet, Grant Manager

- Email: lin@rbfmyanmar.com ; Phone: 09258113737

Eimon Aung, Grant Manager

- Email: eimon@rbfmyanmar.com ; Phone: 09979327744

Aung Phyo Chit, Grant Officer

- Email: aung@rbfmyanmar.com ; Phone: 09402642579

Ni Ni Tun, Financial Controller

- Email: nini@rbfmyanmar.com ; Phone: 09977792279